

Godness



ချိုမြိန်သော ချစ်ရင်းဆိုးလေး

အပိုင်း (၄၀)

(စာမြည်း)

အခန်း ၁

တစ်ယောက်ယောက်တော့ သေတော့မယ်

"အိုး မိုင် ဂေါ့ ... "

ကုန်ရွှီ မျက်ဖြူဆိုက် နေလေပြီ။

ငါ့ရဲ့ မျက်နှာ ချောချောလေးတော့ သွားပါပြီ။ သူတို့ အရှက် မရှိလွန်းဘူးလား။ ပထမဆုံး လက်သီးကတင် ငါ့ရဲ့ မျက်နှာတည့်တည့်ကိုလား ...

။

ထိုအခိုက်အတန့် ကုန်ရွှီ၏ စိတ်ထဲတွင် ကတိတစ်ခု ဖြတ်ပြေးလာသည်။ သူသည် သူ၏ ပန်းလို ချောမောသည့် မျက်နှာလေးကို အလှမပျက်အောင် ထိန်းသိမ်းထားမည်ဟု ပေးခဲ့ဖူးသည့် ကတိပင်။ သူ့မျက်နှာလေးသာ ပျက်စီးသွားခဲ့ပါလျှင် အစ်ကိုရီသည် သူ့အား သေချာပေါက်ချစ်တော့မည် မဟုတ်ပေ ... ။

ကျန်းဝေ၏ လက်သီးတစ်လုံး ပစ်သွင်း ဝင်လာသည့် အချိန် ကျောက်ကျောက်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှား ပျော်ရွှင်မှုလေး တစ်ခု ဖြတ်ပြေးလာတော့ပြီး ချစ်စဖွယ် ကောင်းအောင် လှုပ်ရှား လာလေပြီ။

"ကုန်ရွှီ ... " ရီမူဖန် အကျယ်ကြီး လှမ်းအော် သတိပေးလာသည်။ ။

လျှိုချန်း၏ မျက်နှာသည် လည်း ချက်ချင်း ပျက်ယွင်းသွားသည်။ ။ လူ

တိုင်းသည် လည်း ထိတ်လန့်တုန်လှုပ် သွားကြသည်။ ။

ထိုလက်သီးသာ ထိမိသွားပါက သူတို့ ဇာတ်ကား ရိုက်လို့ ရတော့မည် မဟုတ် ... ။

သို့သော် ကျန်းဝေ၏ လက်သီးက ကုန်ရွှီဆီ ရောက်လုရောက်ခင် အချိန် ... နောက်တစ်စက္ကန့်တွင် အသံကြီးတစ်သံ ဝုန်းခနဲ ပေါ်ထွက်လာသည်။ ။

အနိမိန်းကလေး၏ လက်ဖဝါးက အရှိန်ပြင်းပြင်းဖြင့် လာနေသည့် ကျန်းဝေ၏ လက်သီးအား ရပ်တန့်သွားအောင် တားပစ်လိုက်၏။

ဘယ်လို ... ဘယ်လိုဖြစ်သည် နည်း။

ကျန်းဝေ၏ လူမိုက်ဆန်ဆန် အပြုံးကြီးမှာ တောင့်သွားတော့ပြီး သူ့လက်သီးသူ ပြန်စူးစမ်း ကြည့်လိုက်မိသည်။ ။

"မင်း ..."

ဒီကောင်မလေးမှာ ဘယ်လိုလုပ်ပြီး အားကောင်း နေရသည် နည်း။

ကျန်းဝေ ဘာမှ မတုန်ပြန်နိုင်ခင်မှာ ပင် "ဝုန်း" ခနဲ အသံကြီးတစ်သံ ထွက် လာပြီး သူ့ကိုယ်မှာ စွန်တစ်ခုလို နောက်သို့ ပျံတက်သွားလေပြီ။ ။ သူ့တစ်ကိုယ်လုံး မြောက်တက်သွားပြီး တိုင်ကြီး တစ်တိုင်အား ဝင်တိုက်ကာ ပြုတ်ကျသွားသည်။ ။ မြေကြီးပေါ်ကို ပုံပုံကလေး ပြုတ်ကျသွားသည် မှာ စုတ်ပြတ်ကျိုးကျေ နေသည့် အရုပ်တစ်ရုပ် အလားနှယ် .. ။

"ဖူး" ကျန်းဝေ သွေးတစ်လုတ် အန်သွား၏။

လူတိုင်းသည် ထိုခပ်တောင့်တောင့် လူကြီးအား ပစ်လှဲပစ်နိုင်သည့်

အိမ်အကူဝတ်စုံနှင့် အရုပ်မလေးကို စိုက်ကြည့် နေမိကြသည် မှာ မျက်လုံးပြူး မျက်ဆံပြူး။ ထိုအရုပ်မလေး၏ လှစ်ခနဲ တိုက်ခိုက် ပစ်လိုက်ပုံသည် SFX ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းနှင့်ပင် တူလှချေသည်။

ကုန်ရွှီခများတော့ ဆင်တစ်ကောင်လောက် ဝင်နားလောက်အောင်ကို ပါးစပ်ဟောင်းလောင်းကြီး ဖြစ်နေပြီး ရိုမူဖန်မှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးတို့ ကို ပွတ်သပ် နေလေသည်။

"အဟွတ် အဟွတ် အဟွတ် အဟွတ် ... "

ကျန်းဝေက ချောင်းပျော့ပျော့လေး ဟမ့်လာတော့မှ သာလျှင် သူ့နောက်လိုက်တို့ မှာ သတိကပ်သွားကြပြီး ကျန်းဝေ ရှိရာဆီ အပြေးသွား ကြတော့သည်။

"ဘော့စ်"

"ဘော့စ် ... အဆင်ပြေရဲ့ လား"

ဘောပဲ ... ဒါက ဘယ်လို အခြေအနေကြီးလဲ။ အိမ်အကူလေး တစ်ယောက်က ငါတို့ ရဲ့ ဘော့စ်ကို တစ်ချက်တည်းနဲ့ မြောက်တက် သွားအောင် ကန်ပစ်နိုင်တယ်လား။

လူတိုင်းသည် မျက်လုံးပြူး မျက်ဆံပြူးဖြင့် ထိုကောင်မလေးအား ကြောင်ကြည့် နေကြလေပြီ။ သူတို့ ၏ စိတ်ထဲတွင် ဤကောင်မလေးသည် ဤမျှထိ ကြမ်းလိမ့်မည်ဟု စိတ်ပင်မကူးခဲ့မိ ကြပါချေ။

ကျန်းဝေခမျာ သူ့ရင်ဘတ်ကို ဖိကိုင်ထားလေပြီ။

သူ့မျက်နှာသည် ကား အမည်းကြီး မည်းပုတ်နေ၏။

ဘယ်လို ... ဘယ်လိုလုပ်ပြီးတော့ ငါက မိန်းကလေး တစ်ယောက်ဆီ ကနေ အထိုးခံလိုက်ရတာလဲ။

ငါ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ရှက်စရာ ကောင်းတာမျိုး ခံစားရ တာလဲ။

"ဖမ်းစမ်း ... အဲဒီ ကောင်မစုတ်လေးကို ဖမ်းကြစမ်း။"

အားလုံး တစ်ပြိုင်တည်း တက်ကြ"

သူမသည် တိုက်တတ်ခိုက်တတ်သည် ဆိုလျှင်ပင် လူတစ်ယောက် သာ ဖြစ်သည် မဟုတ်ပါလား။

"တောက် ... အဲဒီခွေးမလေး ... အားလုံးပဲ အတူတက်ကြစမ်း"

နောက်လိုက် အားလုံးမှာ ဝင့်ကြားစွာဖြင့် အော်ဟစ်လိုက်ပြီး ကျောက်ကျောက်ဆီ ပြေးသွားကြလေပြီ။

"ရွတ်--" ပန်းတက်တူးနှင့် ယောက်ျားက အရုပ်မလေးဆီကို လက် သီးတစ်လုံး ပစ်သွင်း လာလေပြီ။

အရုပ်မလေးသည် အသာလေးပင် လက်ဆန့်ထုတ်လိုက်ပြီး သူ့လက် ကောက်ဝတ်ကို ဖမ်းဆုပ်ပစ်လိုက်၏။ နောက်တစ်စက္ကန့် ...

"အား အား အား ... "

ရိုက်ကွင်းတစ်ခုလုံး အရိုးကျိုးသံများ ဖြင့် တရွတ်ရွတ် ညံ့ လာပြီး လဲပြိုကုန် ကြလေပြီ။

တစ်ယောက်ပြီး တစ်ယောက် လဲကျကုန်သည် ကို ကြည့်နေသည့် ရီ

မူဖန်။ အစောလေးကပင် အံ့ဩတုန်လှုပ် နေခဲ့သည့် သူ့ခမျာ အခုတော့ တစ်စထက် တစ်စ ကြောက်ရွံ့စိတ်တို့ စိုးမိုးလာ၏။

ကုန်ရွှီသည် လည်း ကြည့်ရင်းကြည့်ရင်း သူ့ထက်ပင် အများကြီးပင် ကြောက်လန့် နေလေသည် ။

"သောက် ... သောက်ကျိုးနည်း ... ဒီကောင်မလေး ... မဟုတ်ဘူး ... ဘော့စ် ... မချပါနဲ့ တော့ ... ထပ်ပြီးတော့ မချပါနဲ့ တော့ ... ဒါဆို တော် လောက်ပါပြီ။ ဘော့စ် ထပ်ပြီး ချနေဦးမယ် ဆိုရင် သူတို့ သေသွားလိမ့်မ ယ်"

တစ်ဖက်လူမှာ ဘာကိုမှ ပင် ကြားနိုင်ခြင်းမရှိပါပေ။ တစ်ဖက်လူ၏ လက်ရှိ အခြေအနေအရ သူမ၏ မျက်လုံးတို့ သည် စိတ်လှုပ်ရှား ပျော် ရွှင်မှုကြောင့် ရဲတွတ်နေသည် ။ အခုချိန် သူမဟန်ပန်မှာ လူတွေကို ကြက်သီးမွေးညင်း ထသွားစေလောက်သည့် သရုပ်ကားထဲက ဇာတ် ကောင်နှင့်ပင် တူနေလေပြီ။
